

တၢ်မၤဘျၢပိၣ်ထွဲတၢ်ဆါက့ၢ်ပနီၣ်လၢကမၤကိညၢ်လီၤ တၢ်ဆူးတၢ်ဆါတဖၣ်အဂီၢ်

မံၤ- _____

နံၤသီ- _____

တၢ်ဟံပနီၣ်တၢ်ဆါ

- တၢ်ဘၣ်သမ့ၣ် မ့တမ့ၢ် တိးကွဲတၢ်ဆါ
- နံၤပူၤလၢကံၢ်ကထာထံ (တၢ်နံၤပူၤတဆါဆီၣ်ဒီးတၢ်ထီၣ်ဖံ, OME)
- တၢ်ကွဲး
- တၢ်ညၢ်ဂီၢ်ကိၣ်ယုၢ်ဆါ
- ကလံၤကျိၤညး
- ဂ့ၤဂၤ- _____

တၢ်ယုထံၣ်ဟံပနီၣ်န့ၢ်လၢနဆီၣ်ဒီးတၢ်ဆူးတၢ်ဆါလၢကဲထီၣ်သးစီဖျါဘဲဂ့ၤလၢန့ၣ်လီၤ.ကသံၣ်မိၣ်မၤသဲတၢ်ယံတဖၣ်
မၤဘျၢဘဲဂ့ၤလၢနဆီၣ်ဒီးတၢ်ဆူးတၢ်ဆါတဖၣ်တသ့ဘၣ်န့ၣ်လီၤ.တၢ်မ့ၢ်ဟ့ၣ်လၢဆလီၢ်တဆီၣ်, ကသံၣ်မၤသဲတၢ်ယံမၤဘၣ်ဒီးဘၣ်
ထံးတၢ်သ့န့ၣ်လီၤ.တၢ်ကွဲးမၤဘျၢလၢဘၣ်တၢ်န့ၣ်လီၤလၢလၢကံၢ်ကထာထံန့ၣ်လီၤန့ၣ်ဒီးဒြၢ်ဆၢလီၤသးဒီးဘဲ
ဂ့ၤလၢနဆီၣ်ဒီးန့ၣ်လီၤ.

ဂံၢ်ခိၣ်ထံးတၢ်န့ၣ်လီၤတဖၣ်

- ဆီထံးဒီးတၢ်ထံးတၢ်န့ၣ်လီၤတဖၣ်ဆါဆါတက့ၢ်.
- ဇူးကါတၢ်ဖြဲထံးသဝဲပိးလီ မ့တမ့ၢ် တၢ်ဖြဲမၤဘူန့ၢ်ဒုပူၤဒ်သိးကမၤကိညၢ်ထီၣ်တၢ်သါကတံၢ်ဆါတက့ၢ်.
- မိသၢ်ဒီးပုၤနီၣ်တဖၣ်လၢဆကိၣ်ယုၢ်ဆါ. ဇူးကါထံးစ့ၣ်ဘၣ်တဖၣ်, တၢ်ဖြဲကိၣ်ယုၢ် မ့တမ့ၢ်
ကသံၣ်ဆါကမၤကိၣ်ယုၢ်ဆါတဖၣ်တက့ၢ်.
- ဇူးကါကနဲစိဒ်သိးကမၤကိညၢ်လီၤတၢ်ကွဲးတက့ၢ်.တဘၣ်ဟ့ၣ်ဒုးဆီၣ်ကနဲၣ်စိဆူဖိသၢ်

တၢ်ဆူးတၢ်ဆါလီၤဆီတဖၣ်-

- တၢ်ကိၣ်ထီၣ် မ့တမ့ၢ် တၢ်ဆါ- _____
- နံၤဆါ- _____
- ကိၣ်ယုၢ်ဆါဒီးတၢ်သးကတံၢ်ကတူၣ်- _____

ဇူးကါကသံၣ်ကသီတဖၣ်လၢတၢ်ဟ့ၣ်လီၤလၢတၢ်န့ၣ်လီၤတဖၣ် မ့တမ့ၢ် ဒ်လၢဘၣ်တၢ်န့ၣ်လီၤစီဖျါန့ၣ်တၢ်ကွဲးထွဲတၢ်ဆီၣ်
ဆူၣ်ဆီၣ်ဇူဆကသံၣ်သရၣ်တက့ၢ်.ပတုၣ်ဇူးကါကသံၣ်ကသီတၢ်ဆါက့ၢ်ပနီၣ်တဖၣ်ကိၣ်ညၢ်ထီၣ်က့ၤတက့ၢ်.

တၢ်ဟံးဂ့ၢ်ပိၣ်ထွဲ-

- မ့ၢ်တကိၣ်ညၢ်ထီၣ်က့ၤလၢ _____ သီ/န့ၣ်ဂ့ၢ်တီၢ်ပုၤ. တၢ်ဆါက့ၢ်ပနီၣ်ဆဲးတဖၣ်မ့ၢ်ဆီၣ်ထီၣ်. မ့တမ့ၢ်န့ၣ်ဆီၣ်ဒီး
တၢ်ဘၣ်ယီၣ်ဆဂ့ၤဂၤတဖၣ်. မ့တမ့ၢ် ဝံသးဇူးကိၣ်လီထံစိ မ့တမ့ၢ် ဟဲက့ၤဆူဘဲဒးလၢတၢ်ကသံၣ်မဲးက့ၢ်ကဆါ
တက့ၢ်.
- လီထံစိ - _____
- ဂ့ၤဂၤ- _____

ဆဲးလီၤမံၤ- _____



**Department
of Health**

တၢ်ဂ့ၢ်တၢ်ကျိၤဆဂ့ၤဂၤ, က့ၢ်ဖဲ
[health.ny.gov/professionals/protocols_ and_guidelines/antibiotic_resistance/](https://health.ny.gov/professionals/protocols_and_guidelines/antibiotic_resistance/)